

KAREN NATIONAL LIBERATION ARMY SITUATION REPORT

Clashes July 24 - September 1, 2011

(Note: Period overlaps with other sitreps reflect timing differences in receipt of field reports.)

Brigade 1

On 7-8-2011 at 1615 hours, our troops ambushed the enemy troops from LIB-216 at a place between Karmeh and Larko, killing 2 enemy troops. On the same day at 1750 hours, our troops sniped on the enemy troops of LIB-215 led by Lt Aung Kyaw Soe in Yokla Camp area. Enemy casualty not known.

HR Info

In Bilin Township area, on 5-8 enemy troops from LIB-216 came to Tapaw. On 7-8 they came to Karmeh village and forced a person from each household to go with them. In the march, each villager had to walk alternately in between the troops. Though afraid, the villagers had no choice but to do as commanded.

သုးက့(၁)

ဖဲ ၇.၈.၂၀၁၁ နံၤ ၁၆၁၅ ဆာကတီၢ် ပပှၤခိးခးဒုၣ်ဒါ ခမရ(၂၁၆)ဖဲကါမဲဒီးလါခိဘာၣ်စၢၤ ဒုၣ်ဒါသံ (၂)ဂၤ တနံၤဃီ ဖဲ၁၇၅၀ ဆာကတီၢ် ပပှၤလဲၤခးစဲးပြဲးဒုၣ်ဒါ ခမရ(၂၁၅) တိခိၣ် ရိၣ်မဲ သုးခိၣ် အိၣ်က့ၣ်စိဖဲယိကျါ ဒဲကဝီၤ ဒုၣ်ဒါသံဘၣ်ဒိတသ့ၣ်ညါ.

တၢ်ကစီၣ်

ဘံလုကီၢ်ဆၣ်ဟီၣ်ကဝီၤ ဖဲ ၅.၈.၂၀၁၁ နံၤ ဒုၣ်ဒါ ခမရ(၂၁၆) ဟဲန့ၣ်လီၤတးပီ. ဖဲ ၇.၈.၂၀၁၁ နံၤ ဟး ထီၣ်န့ၣ်လီၤကါမဲသ့ၣ် ကိးန့ၣ်ဆူၣ်သ့ၣ်ဖိတးတဂၤ မၤဝဲအတၢ်လဲၤဆှၢအိၤဆူလါခိ ဒုးဟးဝဲ သ့ၣ်ဖိတ ဂးဒီး အပှၤတဂၤ သ့ၣ်ဖိတဖၣ် လဲၤဝဲတဘျီဘၣ်ဒီးဘၣ်လဲၤန့ၣ်လီၤ.

HR Info

On 9-8 in Pa-an Township, the BGF Bn-1014 troops, led by Tin Win, forced the 5 villages of Dagawbaw Village Tract to provide 16 porters, who had to serve for 3 months. A village failing to provide porters had to pay a fine of 450,000 Kyat per porter it had to provide, according to quota. Tin Win threatened to wring the neck of the village head in case of failure.

On 13-8, the BGF led by Tin Win and Thawmana forced 7 villages, each to provide 2 persons for clearing land on Hteeju Hill.

On 15-8 30 BGF troops from Bn-1014, led by Tin Win, came to Htee Mae Baw, Ler Hkehkaw, Kwee Dakaw and Nodaray and beat up 4 villagers without reason and took forcibly 4 chickens and demanded 1,600,000 Kyat from 5 villages as a fine for failing to provide porters.

ဥက္ကဋ္ဌ(၁)
တော်ကစီဉ်

ဖျာအုန်ကီၢ်ဆဉ်ဟီၣ်ကဝီၤ ဖဲ ၉.၈.၂၀၁၁ .နမ BGF (၁၀၁၄)အပှၤတုၣ်ဝုတီခိၣ်ရိၣ်မဲဲယုၤန့ၢ်ဆုၣ်မ့ၢ်လၢ တကီၤဘိကရူၢ်ပှၤ ပှၤတဂၤဘၣ်လဲၤဝံတၢ်လၢအကျါ(၃)လါ မ့ၢ်တလဲၤဘၣ်ဟ့ၣ်စ့အိၣ်လိး ပှၤတဂၤ (၄၅၀၀၀၀) ကူး. သ့ၤလၢယုၤဆုၣ်ဝဲတဖၣ် ၁. တကီၤဘိသ့ၤ(၂)ဂၤ ၂. မၢ်ရၢၢ်တဂၤ ၃. မဲပုၣ်တဂၤ ၄. စ့ၣ်ကွီ/လဲၤပှၤ ၅ တဂၤ ၅. ကိတါကွီ(၂)ဂၤ ပှၤမ့ၢ်တဟ့ၣ်အိၣ်ကဘိၣ်သ့ၤသးပှၢ်အကီၢ်.

ဖဲ ၁၃.၈.၂၀၁၁ .နမ BGF (၁၀၁၄)အပှၤတုၣ်ဝု၊ သီမနး တီခိၣ်ရိၣ် မဲဲမၢဆုၣ်သ့ၤဖိ မဲဲသဲ၊ ထံ ကျဲၣ်၊ ထံဖးၣ်ခံ၊ နိၣ်ခုၣ်ခိၣ်၊ နိၣ်လိၤပျီ၊ ပျီ၊ နိၣ်အိၣ်လၢသ့ၤတဖျါခံဂၤ မၢပှၤလဲၤကျိပျီန့ၢ်အိၣ်ထံကျဲၣ်ကစၢ်ခိၣ်.

ဖဲ ၁၅.၈.၂၀၁၁ .နမ BGF သးရ့ၣ်(၁၀၁၄)တုၣ်ဝုတီခိၣ်ရိၣ်မဲဲ ဂံၢ် ဘါ (၃၀)ဂၤ န့ၣ်လိၤ ထံမဲဲဘိလၢၢ်ပဲၤဖိး၊ ကွံတခိး၊ နိၣ်တရ့. ထူတံၢ်ထံမဲဲဘိသ့ၤဖိ စီအဲၣ်တကီး သး နိၣ် (၂၂)နိၣ် အချာ ပံတထံၣ်. ကွံတခိးသ့ၤဖိ စီတၢ်ကွံၣ် သးနိၣ်(၄၄)နိၣ် အမဲၣ်(၄)ထံၣ်၊ အိၣ်ဆုၣ် ဆိ(၄) ဘ့ၣ်၊ တဲနိၣ် တရ့သ့ၤသးပှၢ် တံကမိၣ်သးနိၣ်(၄၀)နိၣ် *အမဲၣ်တထံၣ်၊ ထီဝဲအကီၢ်ကျါခံ(၂)ထံၣ်. ယုၤဆုၣ်ထံ ဖိနဲး၊ နိၣ်တ ရ့ၢ်လၢၢ်ပဲၤဖိးသိၣ်မ့ၢ်လဲဲ ကလီၢ်(၁၀)ကူး. ကွံတခိး၊ ထံမဲဲ ဘိ (၆၀၀၀၀၀)ကူး.

Defection

On 10-8, 42 DKBA troops, led by Tha Tun, and their 34 families consisting of 178 members defected to our side.

သုးကု(၁)
ဟ့ၣ်လိၤသးကစီဉ်

ဖဲ ၁၀.၈.၂၀၁၁ .နမ DKBA တီခိၣ်ရိၣ်မဲဲသါထီဟဲက့ၤကီၢ်ဆုၣ်အိၣ် (၄၂)ဂၤ ဟံၣ်ဖိပီဖိဟံၣ်နိၣ် (၃၄)နိၣ် ဟံၣ်ဖိပီဖိနိၣ်ဂံၢ်(၁၇၈)ဂၤ.

HR Info

On 20-8 in Pa-an Township, Coy commander Tin Win from BGF Bn-1014 supervised the construction of a military camp in Lawbu. He ordered 5 villages in the area to finish the construction by 24-8. The construction of the camp was finished in time. The villagers not only did not receive any payment but they had also to bring their own tools and food to the work. The BGF recruited by force 20 men of the villages and promised to pay a salary of 35,000 Kyat per month and 7.5 Kilo of rice per family member. It had a plan to recruit more villagers into the force. The BGF extorted for the recruits 10,000,000 Kyat from 5 villages. Half of the amount had been given. The villagers had to pay full amount by 30-8. On 25-8, Thawmana from BGF Bn-1014 demanded 10 villagers from 5 villages to serve as porters for three months. The village failing to provide its quota of porters had to pay a fine of 10,000 Kyat per porter.

သုးက့(၁)
တၢ်ကစီၣ်

ဖၢ်အၢၣ်ကီၢ်ဆၢ်ဟီၣ်ကဝီၤ ဖဲ ၂၀.၈.၂၀၁၁ .နမ BGF (၁၀၁၄)သုးခိၣ်တ့ၣ်ဝ့ တီၣ်ခိၣ်ရိၣ်မဲသ့ၣ်ထီၣ်
*ကဝီၤဖဲလီၢ်ပူၤ မၤသဝီ မဲးစံၢ်ထၣ်၊ ထံညၣ်ဆါ၊ ပျီဖိတိၤ လီၢ်ပူၤ ဝဲပျၢ်/ဘုရားဆိပ် ဖဲ ၂၄.၈.၂၀၁၁ .နမ
ပုၤကဘၣ် မၤန့ၢ်အီၤတုၤအဝံၤ ခဲအံၤပုၤတုၤန့ၢ်အီၤဝံၤလဲၣ် ပုၤလဲၣ်တုၤတၢ်တဟ့ၣ်ဝဲအဘူးအလဲ ဘၣ်လဲၣ် စိၣ်အိၣ်
တၢ်ကကစၢ်တၢ်အိၣ်. မၤအါထီၣ်အဂံၢ်ဘါကိးဆူၣ်သုး ၁. လီၢ်ပူၤ-ဖါလါပွဲၤဖိခွါ ၂. အိၣ်မွဲၣ် ၃. မိၣ်မွဲၣ် ၄. ကွီၤဝ့
၅. န့ၢ်ထူ ၆. ကွီၤတူးဖိ ၇. ဖါသ့ၣ်ဂ့ၤ. မဲးစံၢ်ထၣ်၊ ပျီဖိတိၤ ထံညၣ်ဖါသဝီ(၁၃)ဂၤ ကဟ့ၣ်ဝဲလါလဲတလါ
(၃၅၀၀၀)ကွး. ဟံၣ်ဖိဃီဖိဂီၢ် ပုၤတၢ်ကဟ့ၣ်သး(၈)တလိး ဟ့ၣ်လီၤဝီးစုကဝဲၤစွၢ် အတၢ် တိၣ်အိၣ်
လၢကကိးအါထီၣ်ဝဲ. လၢအသုးသီအဂီၢ် ဃု ဆူၣ်စုလၢ ၁. မဲးစံၢ်ထၣ်သဝီကလီၢ်ခဲဆံကွး ၂. ထံညၣ် ဆါ
ကလီၢ်တဆံကွး ၃. ပျီဖိတိၤတဆံခံကလီၢ်ကွး ၄. လီၢ်ပူၤတဆံဃိးကလီၢ်ကွး ၅. ဝဲပျၢ်/ဘုရားဆိပ် လွံၢ်ဆံ
ကလီၢ်ကွး. ခဲလၢာ် လီၤလၢစုကလီၢ်တကယၤကွး. ပုၤဟ့ၣ်အီၤဝံၤတတ်လဲၣ်. ဖဲ ၃၀.၈.၂၀၁၁ .နမ ကဘၣ်
ဟ့ၣ်အီၤအလၢာ်. ဖဲ ၂၅.၈.၂၀၁၁ .နမ BGF (၁၀၁၄) သီမနးဃုဆူၣ်ပုၤဝံၤတၢ်ဖိဖဲဟးတရဲးကရူၢ် ၁.
မဲးသဲသဝီ(၂)ဂၤ ၂. ပျီ(၃)ဂၤ ၃. နီၣ် လီၤပျီ(၃)ဂၤ ၄. နီၣ်ခိၣ် (၁)ဂၤ ၅. ထံဖးဝီၣ်ထၣ်(၁)ဂၤ ပုၤလဲၣ်
ဝံတၢ်လၢအကျါတၢ်န့ၣ်သၢလါ ပုၤမ့ၢ်တလဲၣ်ဘၣ်ဟ့ၣ်စုအိၣ်လိးတဂၤဂီၢ်၊ တလါဂီၢ်(၁၀၀၀၀)ကွး.

Brigade 2

On 9-8 at 0630 hours, our troops sniped on enemy in Hplayhsalo Camp, with small arms and heavy weapons, killing 3 enemy troops and wounding 2.

HR Info

On 8-8, the enemy troops from LIB-375 based in Hplayhsalo Camp forced the villages in Hplayhsalo area to cut and send 500 bamboo poles.

သုးက့(၂)

ဖဲ ၉.၈.၂၀၁၁ နံၤ ဂီၤ (၀၆၃၀) ဆၢကတီၢ် ပပုၤလဲၣ်ကစီၤခးဒုၣ်ဒါအိၣ်ဖျၢဆၢ်လိာ်စခါလၢ ကျိဒိၣ်၊
ကျိဖိ ဒုၣ်ဒါသံ(၃)ဂၤ ဘၣ်ဒိ(၂)ဂၤ

တၢ်ကစီၣ်

ထီတထူၣ်ကီၢ်ဆၢ်ဟီၣ်ကဝီၤ ဖဲ ၈.၈.၂၀၁၁ နံၤ ခမရ(၃၇၅) အိၣ်ဖျၢဆၢ်လိာ်စခါတဖု
မၤဆူၣ်ဖျၢဆၢ်လိာ် ကဝီၤသွီဖိကဘၣ်ကျိဆူၢ်န့ၢ်ဝဲ (၅၀၀)ဘိ.

HR Info

In Tandabin Township, the enemy troops from IB-73 based in Shazeebo arrested 3 innocent villagers, one man and two women, on 3-8 and kept them in their camp. The enemy troops from LIB-375, under MOC-9 and based in Hplayhsalo Camp, on 5-8, assembled village heads in Hplayhsalo area and told them to tell the rebels not to attack them. On the same day, enemy troops from IB-73 based in Shazeebo Camp ordered the village heads in Shazeebo area to assemble at the headquarters of the battalion in Zayatgyi town and told

them to tell the rebels not to come and attack them. Starting from June up to now, the enemy troops have been more active, blocking routes, in our two townships, causing much problem for the people to trade and pursue livelihood.

သုးက့(၂)

တၢ်ကစီၣ်

ထီတထူၣ်ကီၢ်ဆၢၣ်ဟီၣ်ကဝီၤ. ဒုၣ်ဒါ တပခ အပူၤ ခလရ(၇၃) အိၣ်ရွါစံာ်တဖု ဖဲ ၃.၈.၂၀၁၁ နံၤ လဲၤဖိၣ်ဝဲယုၣ်ရၣ်သ့ၣ်ဖိလၢအမ့ၢ် ၁. စီၤယုရမိၣ် သးနံၣ်(၃၅)နံၣ်၊ ဟံမံၤစီၤအာ်ဖုဘၣ်၊ ၂. နီၢ်ဒါဒုၣ် သံနံၣ်(၅၅)နံၣ် ဟံမံၤ စီၤသ့ၣ်ခါ၊ ၃. ကစၢ်ဒိၣ်သ့ၣ်ဖိ နီၢ်မူဖိ သးနံၣ်(၄၂)နံၣ် ဟံမံၤပးတၢ်. ပှၤသၢၤလၢ လၢာ်အ တၢ်က မ့ၢ်တ အိၣ်နီၣ်တမံၤသ့ၣ် တဖုဒီးကိးဃာ်ဝဲလၢအသုးကလၢၤ တုၤခဲအံၤ တပျဲလီၤက့ၤဝဲဒ်ဘၣ်.

ဒုၣ်ဒါ စကခ(၉)အပူၤ ခမရ(၃၇၅)အိၣ် ဖျၢဆၢၣ်လိာ်စခါတဖု ဖဲ ၅.၈.၂၀၁၁ နံၤ ကိးဖျိၣ်ဖျၢ ဆၢၣ်လိာ် ကဝီၤဒူ သ့ၣ်ခိၣ်နီၣ် တဖု ဒီးဖိၣ်ဃံးဝဲဒီးတဲဝဲလၢတဘၣ်မၤ ပှၤတၢ်ဟံၤဆၢဖိဟဲခးသါတဂ့ၤ. တနံၤဃီ ခလရ (၇၃) အိၣ်ရွါ စံာ်တဖု မၤရွါစံာ်ကဝီၤသ့ၣ်ခိၣ်နီၣ်တဖု လဲၤထံၣ်လိာ်အီၤ လၢစယးက့ၢ်အသုး ရၣ်ဝဲလီၢ်ဒီးဖိၣ်ဃံး တဲလီၤစ့ၢ်ကိး တဘၣ် မၤပှၤတၢ်ဟံၤဆၢဖိ ဟဲခးသါတဂ့ၤ. စးထီၣ်လၢယုတုၤလၢလၢအိၣ်ကူး ဒုၣ်ဒါသုးတ ဖု န့ၣ်လီၤဟူးဂဲၤ ဒီး ကးတံၢ်ကျဲ ဖဲ ပက/ဆ ခံဘၣ်လၢာ်အပူၤတုၤခဲအံၤ အဆၢတတဲာ်ဒ်ဘၣ်. လီၤဆီ ဒုၣ်တၢ်ဖဲသ့ၣ်ဖိ လဲၤပှၤ အိၣ်ဆါ အိၣ်တၢ်လီၢ် / ဘၣ်ခိထီၣ်ခိလီၤအလီၢ် / ကါကျဲဟီၣ်ကဝီၤ တဖု ဒုၣ်ဒါ တ ဖုန့ၣ်လီၤ ဟူးဂဲၤ အါထီၣ်အဃိ သ့ၣ်ဖိ တဖုကလဲၤပှၤအိၣ်ဆါအိၣ်တၢ်လဲၤက့ၤတသ့တညီအဃိ ကဲထီၣ် က့ၤ တၢ်ဂ့ၢ်ကီ လၢပ ထံဖိ ကီၢ်ဖိ ကမျၢၢ် သ့ၣ်တဖု ကအိၣ်မူဖံးမၤအိၣ်အီၤလဲၤက့ၤအဂီၢ်န့ၣ်လီၤ.

On 12-8 at 1015 hours, our troops attacked the enemy troops in Koday Camp, killing one and wounding one enemy troops.

HR Info

Tandabin Township: On 24-7 enemy troops from LIB-539 based in Klawmeedoe arrested 5 village elders of Klawmeedoe village and subjected them to interrogation and accusation. They were later released on 27-7.

On 3-8, the enemy troops from IB-73 based in Shazeebo village seized a man of Gazerdoh village and a man and a woman of Yayshan village. The three were subjected to interrogation, intimidation and accusation of having contact with the rebels. They were detained for six day and released on 9-8, after warning them that the three must report immediately to them, whenever they were sent for.

The enemy troops from LIB-375, under MOC-9 and based in Hplayhsalo Camp, beat up and tortured innocent Hplayhsalo Village Chairman Saw Boe Arh. As a result, he still could not eat and had to lay in bed at the time of this report.

သုးက့(၂)

ဖဲ ၁၂. ၈. ၂၀၁၁နံၤ ၁၀၁၅ဆၢကတီၢ် ဒုၣ်ဒါလၢအိၣ်ကိဒုစခါတဖု ပှၤလဲၤကစီၤခးအီၤလၢကျိဖိ ဟဲထံၣ် လိာ်သးအခါခးဖျိၣ်အီၤလၢကျိဒိၣ်ကျိဖိ. ဒုၣ်ဒါသံတဂၤ ဘၣ်ဒိတဂၤ.

တၢ်ကစီၣ်

ထီတထူၣ်ကီၢ်ဆၢၣ်ဟီၣ်ကဝီၤ. ဒုၣ်ဒါ ခမရ(၅၃၉)အိၣ်ကျိမံဒါတဖု ဖဲ ၂၄. ၇. ၂၀၁၁နံၤ ဖိၣ်ကျိ မံဒါ သဝီဖိ သးပှ် စီၤကူလုၣ်၊ စီၤသးဝါ(အတွင်းရေးမှူး)၊ စီၤသ့ဖှ်၊ စီၤအဲၣ်ယွၤ၊ စီၤအံတၢ်(ကွီသရၣ်) ပှ်(၅) ဂအံသံကွၢ် သံဒီးပာ်ဝဲတၢ်ကမၣ်ဝံၤ ဖဲ ၂၇. ၇. ၂၀၁၁နံၤ ပျဲလီၤက့ၤဝဲ.

ဖဲ ၃. ၈. ၂၀၁၁နံၤ ခလရ(၇၃) အိၣ်ရှါစံဘိၣ်တဖုဖိၣ် ကစၢ်ဒိၣ်သဝီဖိစီၤထူဖိ၊ ယုၣ်ရှၢၣ် သဝီဖိ စီၤဃု ရမိၣ်၊ နီၢ်ဒါတူၣ် (၃)ဂအံဒီး တဲပျဲတဲဖုး မးပျဲမးဖုး သံကွၢ်သံဒီးပာ်ဝဲ တၢ်ကမၣ်လၢ ဆဲးကျိးဒီး ပှ်တၢ် ပာ်ဆာဖိလီၤ ဒီးကိးဃုၣ် ဝဲပှ် တဖုၣ်အံၤ လၢသးတၢ်လီၤ (၆)သိ ဖဲ ၉. ၈. ၂၀၁၁နံၤ ပျဲလီၤက့ၤဝဲဒီး တဲ လီၤဝဲပှ်တဖုၣ်အံၤ သါမ့ၢ်မၣ်လိာ် တဘျီလၢ် လၢ် ကဘၣ်ဟဲ၊ ဟဲပာ်ဖျါအသးလၢအစခါပူၤ.

စကခ (၉) အပှ်မရ(၃၇၅) အိၣ်ဖျုဆၢၣ်လိာ်စခါတဖု ဖဲ ၉. ၈. ၂၀၁၁နံၤ ဖျုဆၢၣ် လိာ် သဝီ (ဥက္ကဋ္ဌ)စီၤဘိအံၣ် သးနံၣ်(၃၅) နံၣ်ပာ်မံၤစီၤကွဲၤ လၢအတၢ်က မၣ်တ အိၣ် နီ တ မံၤ တ ဂၤ ဒိတီၢ် မၤ ဆါ ပယုၤအိၤဒီးတုၤဒၣ်လဲၣ် အိၣ်မ့ၢ် အိၣ် ထံ တသ့လၢဒီး ဆိးက့မံနီၤတုၤခဲအံၤ.

On 12-8 at 1830 hours, our troops sniped on the enemy near Koday Camp, wounding one enemy soldier. On 14-8 at 1600 hours, our troops wounded one enemy soldier near Ponaylo. On 15-8 at 0600 hours, our troops attacked on Klawmeedoe Camp killing one and wounding one enemy soldiers.

သုးက့(၂)

ဖဲ ၁၂.၈.၂၀၁၁ နံၤ ဟါ ၁၈၃၀ ဆၢကတီၢ် ပပှ်မးပှ်ဒါဖဲကိဒုစခါကပတဘျီ ဒုၣ်ဒါ ဘၣ်ဒိ တဂၤ ဖဲ ၁၄.၈.၂၀၁၁ နံၤ ဟါ ၁၆၀၀ ဆၢကတီၢ် ပစဲးပှ်မးဒုၣ်ဒါဖဲဖိန့ၢ်လိာ်တၢ်လီၤတဘျီ ဒုၣ်ဒါဘၣ် ဒိ တဂၤ ဖဲ ၁၅.၈. ၂၀၁၁ နံၤ ဂီၤ ၀၆၀၀ ဆၢကတီၢ် ပပှ်လဲၤကစီၤ ခးဒုၣ်ဒါလၢ ကျိမံဒါ စခါဖဲဆီ တလဲ က့ၤ အဆၢကတီၢ် ခးဃုၣ်ဒီး ကျိဒိၣ်၊ ကျိဖိ. ဒုၣ်ဒါသံတဂၤ ဘၣ်ဒိတဂၤ.

On 15-8 at 1500 hours, our troops in Sihkehdoe area wounded one soldier from enemy LIB-379, which had been active in the area and which was returning to its headquarters. On 16-8 at 0645 hours, our troops, in a sniping action, killed one enemy soldier in Hplayhsalo Camp.

HR Info

In Tandabin Township area, the enemy LIB-375 based in Klawmeedoe Camp demanded Klawmeedoe villagers to send 2 large bamboo poles of length 15 feet per household. Klawmeedoe has 120 households.

သုးက့(၂)

ဖဲ ၁၅.၈.၂၀၁၁ နံၤ ဟါ ၁၅၀၀ ဆၢကတီၢ် ဒုၣ်ဒါ ခမရ(၃၇၉) လၢအပှ်းဂဲၤက့ၤလီၤတဖု ပစဲးပှ်မးအိၤ ဖဲစံၣ်ဃဲဒါကဝီၤတဘျီ ဒုၣ်ဒါဘၣ်ဒိတဂၤ ဖဲ ၁၆.၈.၂၀၁၁ နံၤ ဂီၤ ၀၆၄၅ ဆၢကတီၢ် ပပှ်လဲၤကစီၤခးဒုၣ်ဒါဖဲဖျု ဆၢၣ်လိာ်စခါတဘျီ ဒုၣ်ဒါသံတဂၤ.

တၢ်ကစီၣ်

ထီတထူၣ်ကီၢ်ဆၢၣ်ဟီၣ်ကဝီၤ ဒုၣ်ဒါ ခမရ(၃၇၅) အိၣ်ကျိမံၣ်ဒါစခါတဖု ဖဲ ၁၆.၈.၂၀၁၁ နံၤ မၤဆူၣ် ကျိမံၣ်ဒါ သဝီဖိလၢကဘၣ်ကျိဆူၣ်န့ၢ်အိၣ်ဒိၣ် ဟံၣ်တဖျၢၣ်(၂)ဘိ အထီ(၁၀)ပျၢ်စ့ၣ်. ကျိမံၣ်ဒါသဝီ ဟံၣ်ဒိၣ် အိၣ်(၁၂၀)ဖျၢၣ်.

HR Info

On 16-8, the enemy troops from LIB-358, based in Klawmeedoe Camp in Tandabin Township, sent for 5 Klawmeedoe villagers and detained them at the camp. Reason for their detention is not known.

On 16-8, the enemy troops from LIB-375 based in Klawmeedoe again forced 10 men and 20 women of Klawmeedoe to clear brushes around their camp

သုးက့(၂)

တၢ်ကစီၣ်

ထီတထူၣ်ကီၢ်ဆၢၣ်ဟီၣ်ကဝီၤ ဒုၣ်ဒါ ခမရ(၃၈၅)လၢအိၣ်ကျိမံၣ်ဒါစခါတဖု ဖဲ ၁၆.၈.၂၀၁၁ နံၤ မၤလိာ် ကဒီးကျိမံၣ်ဒါသိဖိ. ၁. စီၤကၢၣ်လူသးနံၣ်(၃၀)နံၣ် ဟံၣ်မံၤစီၤကဘူၣ်၊ ၂. စီၤသၢၣ်ဝုသးနံၣ်(၅၀)နံၣ် ဟံၣ်မံၤ စီၤဘဲနံၣ်၊ ၃. စီၤသ့ဖုၣ်သးနံၣ်(၃၅)နံၣ် ဟံၣ်မံၤစီၤအိၣ်ဘိၣ်၊ ၄. စီၤခိၣ် လုသးနံၣ်(၄၃)နံၣ် ဟံၣ်မံၤစီၤကူၣ်ပြဲး၊ ၅. စီၤအဲၣ် ယုၤသးနံၣ်(၄၂) နံၣ် ဟံၣ်မံၤစီၤတူၤလၢပာ်တူၤ. ပှၤ(၅)ဂၤအံၤ မၤလိာ်ဝဲလၢ အစခါပူၤဒီး တပျဲလီၤ ဝဲဒဲးမၤလိာ် ဝဲလၢတၢ်ဂ့ၢ်ဒ်လဲၣ်. ပှၤသ့ၣ် တဖုၣ်မ့ၢ်ပှၤသ့ဖိလၢဖံးအိၣ်မၤ အိၣ်တၢ်လၢသ့ပူၤ ဒီးအိၣ်ဆိး ဒုၣ်လၢအသ့ပူၤ.

ဖဲ ၁၆.၈.၂၀၁၁ နံၤ ခမရ(၃၇၅)လၢအိၣ် ကျိမံၣ်ဒါသိဖိအံၤ မၤဆူၣ်ကဒီးကျိမံၣ်ဒါသိဖိ ပိာ်ခွါ(၁၀)ဂၤ ပိာ်မုၢ်(၂၀)ဂၤ လၢကဘၣ်ကျိပျီန့ၢ်အစခါကပိာ်ကပၤ.

On 22-8 at 1600 hours, our troops wounded one enemy soldier near Hplayhsalo Camp.

သုးက့(၂)

ဖဲ ၂၂.၈.၂၀၁၁ နံၤ ဟါ ၁၆၀၀ ဆၢကတီၢ် ပစဲးပြဲးမၤဒုၣ်ဒါဖျၢၣ်ဆၢၣ်လိာ်စခါကပၤတဘျီ ဒုၣ်ဒါ ဘၣ် ဒိတဂၤ.

On 27-8 at 1302 hours, our troops sniped on the enemy troops near Hplayhsalo Camp, killing 2 and wounding one enemy troops. No casualty on our side.

သုးက့(၂)

ဖဲ ၂၇.၈.၂၀၁၁ နံၤ ဟါ ၁၃၀၂ ဆၢကတီၢ် ပပှၤကစီၤဒီးဒုၣ်ဒါဖဲဖျၢၣ်ဆၢၣ်လိာ်စခါကပၤတဘျီ ဒုၣ်ဒါသံ (၂)ဂၤ ဘၣ်ဒိတဂၤ ပပှၤတၢ်ဘၣ်ဒိတအိၣ်.

HR Info

On 27-8, the enemy troops from LIB-540, under MOC-9, which operated out from Koday Camp on Toungoo-Mawchi motor road, shot to death Hsaw Wahdoe villagers Saw Kar Peh, aged 32, and Saw Be Eh, aged 23, while they were working in their orchards.

သုးက့(၂)

တၢ်ကစီၣ်

ဖဲ ၂၇.၈.၂၀၁၁ နံၤ ဒုၣ်ဒါ စကခ(၉) ခမရ(၅၄၀) လၢအိၣ်တီၢ်အူမိၤခံၣ်ကါကျဲခိၣ်ကိဒုစခါ သုးလၢအဟူး အဂဲၤတဖုးသံဝဲထီတထုၣ်ကီၢ်ဆၣ်ဆီဝၣ်ဒါသ့ဖိ. ၁. စီၤကါပဲ သးနံၣ်(၃၂)နံၣ် ဟံၤမံၤစီၤခ့ၣ်အဲၣ်ယုၣ် ၂. စီၤဘၣ်အဲ သးနံၣ်(၂၃)နံၣ် ဟံၤမံၤစီၤဆိက့. ပှၤခံၣ်အံၤ အလဲၤဖံးလဲၤမၤတၢ်ဖဲကျိးပူၤအခါ ဒုၣ်ဒါခးသံအီၤန့ၣ်လီၤ.

HR Info

On 19-8, the enemy troops from LIB-375 under MOC-9, based in Hplayhsalo Camp and active in the area summoned and told the village elders that if they came under attack by the rebels, all the Hplayhsalo villagers would be sent away to Bayanathi (exiled to a far away place).

On 27-8, the same enemy troops summoned Hplayhsalo villagers, a person from each household, and took some to the beetle-nut plantations and forests outside the village. Some were left in the schoolyard. Those taken to the plantations were forced to clear landmines and clear brushes around the camp. The villagers, having to go with the troops, had to sleep in the jungles and in the rain, without food supply. These same troops extorted rice enough for them for one week, from Hplayhsalo villagers

On 1-9, these same troops shot at a villager, whom they found walking in a beetle-nut plantation, wounding him in the left hand and leg. The villager was a half-wit. These troops have made very difficult the life of the villagers, who have to live in constant fear, up to this day.

တၢ်ကစီၣ်

ထီတထုၣ်ကီၢ်ဆၣ်ဟီၣ်ကဝီၤ ဒုၣ်ဒါ စကခ(၉) ခမရ(၃၇၅) လၢအိၣ်ဖျၢဆၣ်လိာ် စခါဃုာ်ဒီး အ သုးကျိးဟူးဂဲၤ တဖၣ် ဖဲ ၁၉.၈.၂၀၁၁ နံၤ ဖိၣ်ဃံးမၤကီၢ်ဖျၢဆၣ်လိာ်သဝီခိၣ်နာ်ဒီး တဲလီၤအီၤ သ့ခိၣ် နာ်လၢ ပှၤတၢ်ဟံၤဆၢဖိမ့ၢ်ခးသါ ကနီၣ်စံၣ်ကွံာ်ဖျၢဆၣ်လိာ်သ့ဖိတဖၣ်ဆူ(ဘၣ်ယာ်နသံၣ်)ခဲလၢာ်.

ဖဲ ၂၇.၈.၂၀၁၁ နံၤ ဒုၣ်ဒါတဖုးဃီအံၤ ကိးဖျိၣ်ဖျၢဆၣ် လိာ်သ့ဖိခဲလၢာ်. ဟံၣ်တ ဒုၣ်တ ဂၤဒီးဟး ကိးဝဲဆူသ့ချါ သဲးကျိးပူၤ တနီၤဒီးတနီၤပာ်တ့ၢ်လၢ ကွီၣ်ခိၣ်ထံး. လၢအဟးကိးဝဲဆူတၢ်ခဲကျါ၊ သဲးကျိးသ့ချါတဖၣ် မၤဝဲအတၢ်ဟးရှဲမ့ၢ်ပိာ်ကျိးပျီတၢ်ဖဲအစခါကပိာ် ကဟးဝးဝး. ဟးကိးဝဲအခါသ့ဖိတဖၣ်ဘၣ် ဟး ပိာ်အခံ ဘၣ်ဟး မံတ့ၢ် လၢတၢ်စူၤကျါဒီး တဒုးအိၣ်ဒုးအီၤအတၢ်နီ တမံၤဘၣ်. သုးတဖုးဃီအံၤ ဃုဆူၣ် ဝဲဖျၢ ဆၣ်လိာ်သ့ဖိ ဟုးသး လၢအသုးကသူထွဲ(၇)သီအဂီၢ်.

ဖဲ ၁.၉.၂၀၁၁ နံၤ သုး တဖုးဃီအံၤ ထံၣ်ဝဲဖျၢဆၣ်လိာ်သ့ဖိ စီၤဆၣ် ပံၤလ့ သး နံၣ်(၅၄)နံၣ် ဟးလၢ သဲးကျိးပူၤအဆၢကတီၢ် ခးဝဲအယိ ဘၣ်ဒိ အစုစုတဘီဒီးခိၣ်စုတဘီ. ပှၤတဂၤအံၤ မ့ၢ်ပှၤလၢ အသးတ ပှဲၤ

အ ပျော်. ခုနဒါတဖုယီအံဟားဟူးဂဲဖဲန့နံ ဖိနံယံး မးကီသို့ဖိတုဆောကတီဂဲခဲအံလီ. အယိ သဝီဖိသုနံတဖုနံ ဘုနံ ဘုနံဖုးဘုနံလဲဖဲလဲမးအိနံကတီတညီ ဘုနံဆာနံမဲဒီးတံကီတံခဲဒိနံဒိနံမုနံ.

On 31-8 at 1250 hours, our troops attack on the enemy on the down side of Thaayeta Camp killed 2 enemy soldiers. On the same day at 1200 hours, our troops attacked on the enemy troops in Thaayeta Camp, killing 2 and wounding one enemy troops. No casualty on our side.

သုးက့(၂)

ဖဲ ၃၁.၈.၂၀၁၁ နံ ၁၂၀၅ ဆာကတီ ပပုးဒုဒါဖဲသအုထုနံခါဖိလံာ်တဘျီ ဒုဒါ သံ (၂)ဂ. တနံယီ ၁၂၀၀ ဆာကတီ ပပုးကဒီးဒုဒါဖဲသအုထုနံခါပူတဘျီ ဒုဒါသံ(၂)ဂ. ဘုဒိတဂ. ပပုတံဘု ဒိတအိနံ.

Brigade 4

On 24-8 at 0830 hours, our troops from Coy-2 of Bn-7 clashed with enemy troops from LIB-555 at Kakikee. Two enemy troops were killed and 2 were wounded. No casualty on our side. Our troops captured 2 hankaws, 2 pairs of uniform, one compass and 13 M-16 rounds.

သုးက့(၄)

ဖဲ ၂၄.၈.၂၀၁၁ နံ ဂီ ၀၈၃၀ ဆာကတီ ပပု.ဂ.သးသုးရုနံ(၇)သုးဒု(၂)အပု ဘုသ ဂါးခး လိာ် သးဒီး ဒုဒါ ခမရ(၅၅၅) ဖဲ(ခဲကံာ်ခဲ)တဘျီ ဒုဒါသံ(၂)ဂ.ဘုဒိ(၂)ဂ. ပပုတံဘုဒိတအိနံ. ပပု မး နုဒုဒါတံဖိ တံလံ, ဟါကီခဲဖျာနံ, ယုနံနံဖိခဲစုနံ, ဒီးလုဂီတဖျာနံ, M.16 ချံ(၁၃)ဖျာနံ.

Brigade 5

On 6-8 at 2011 hours, our Special Op troops wounded 2 enemy troops near Mawpu Camp. On 7-8, the enemy troops from LIB-317 arrested 3 persons of Thirikyo Kawbu village and executed one, who was from Ward-4 of Papun Town,. On 11-8, our troops sniped on the enemy troops on Kardee Hill. Enemy casualty not known.

သုးက့(၅)

ဖဲ ၆. ၈. ၂၀၁၁နံ ပပု.ဖဲးပြဲးလီဆီမးဒုဒါ ဖဲမီးဖုစခါခဲဘျီဒုဒါဘုဒိ(၂)ဂ. ဖဲ ၇. ၈. ၂၀၁၁နံ ဒုဒါ နအဖ(၃၁၇) ဖိသဝီဖိသံရိနံကျိခိပူး(၃)ဂ. မးသံကွံာ်ဝဲတဂ. အမံဆာနံမုထီနံ အိနံဖုနံပုကဝီ(၄) ဖဲ ၁၁. ၈. ၂၀၁၁နံ ပပု.ဖဲးပြဲးဒုဒါ ဖဲဘဲးခါတံလုာ်တဘျီ ဒုဒါသံဘုဒိတသုနံညါ.

On 8-8, our troops sniped on enemy troops on motor road to the east of Wathoko village. Enemy casualty not known. On the same day, the enemy troops shelled Wathoko village, wounding 2 students aged 9 and 10.

သုးက့(၅)

ဖဲ ၈.၈.၂၀၁၁ နံၤ ပပှၤကစၢးစဲးပံးဒုၣ်ဒါဖဲဝံၣ်သိခိၣ်သ့ၣ်မုၢ်ထီၣ်ကါကျဲမုၢ်ခိၣ်တဘျီ ဒုၣ်ဒါဘၣ် ဒိတ သ့ၣ်ညါ. တနံၤယီၤ ဒုၣ်ဒါ နအဖ တမ(၁၁) ခးန့ၣ်လီၤကျိဒိၣ်ဆူဝံၣ်သိခိၣ်သ့ၣ်ပူၤဘၣ်ဒိပူၤကိဖိ(၂)၇ၤ ၁. နီၣ်ကိၣ် လိၣ်ထူ ဘၣ်ဖျိ ကံၢ်ကံၣ်ဒုၣ် သးနံၣ်(၉)နံၣ်၊ ၂. စီၤခဲၣ်ခဲၣ် သးနံၣ်(၁၀)နံၣ် ဘၣ်ဒိဖဲဘၣ်.

On 17-8, our troops fired on the enemy in Goko Camp. On the same day, our troops fired on the enemy in Htortmehpleh Camp, killing one enemy soldier. On 20-8, our Special Op troops wounded one enemy soldier on the Morpu motor road. On the same day, two enemy soldiers defected to our side.

သုးက့(၅)

ဖဲ ၁၇.၈.၂၀၁၁ နံၤ ပပှၤလဲၤဒးဒုၣ်ဒါဖဲကၢၤခိၣ်ကရၢၢ်ပူၤတဘျီ. တနံၤယီၤ လဲၤဒး ကဒီးဖဲ ထိး မံၢ် ပျဲၣ်မဲကရၢၢ် ပူၤတဘျီ ဒုၣ်ဒါသံတၢၤ ဖဲ ၂၀.၈.၂၀၁၁ နံၤ ဘၣ်ဒိဒီးပပှၤ စဲးပံး လီၤဆီ ဖဲမိၤ ဖူ ကါ ကျဲ ပူၤတဘျီ. တနံၤယီၤ ဒုၣ်ဒါအပှၤဟဲးဃုာ်ဆူပအိၣ်ခံၤ.

Brigade 6

On 30-8 at 0819 hours, our troops from Bn-16 clashed with enemy troops from IB-284 at a place between Kokaw and Manawklehkee. One enemy Coy commander and a soldier were killed. There was no casualty on our side.

သုးက့(၆)

တၢ်ဒုးကစီၣ်

ဖဲ ၃၀.၈.၂၀၁၁ နံၤ ဂီၤ ၀၈၁၉ ဆၢကတီၢ် ပပှၤသုးရျဲၣ်(၁၆)ဘၣ်သကၢ်ခးလိာ်သးဒီးဒုၣ်ဒါ ခလရ (၂၈၄) ဖဲခိခိဒီးမနီၣ်ကျဲခံဘၣ်စၢၤနီၣ်ဝံၣ်ဆျၢၣ်ခိၣ်လီၤတၢ်လီၢ် ဒုၣ်ဒါသုးဒုခိၣ်သံတၢၤဘၣ်ဒိသုးဖိတၢၤ ပပှၤတၢ်ဘၣ်ဒိတအိၣ်.

Brigade 7

On 10-8, our troops ambushed enemy troops near Wakolawtet, wounding 3. On 11-8, our troops fired on enemy troops at a place between Kweelee and Dablukla. Enemy casualty not known.

သုးက့(၇)

ဖဲ ၁၀. ၈. ၂၀၁၁နံၤ ပပှၤဒီးခးဒုၣ်ဒါ ဖဲဝံၣ်ခိၣ်လီၤတဲာ် ဒုၣ်ဒါဘၣ်ဒိ(၃)၇ၤ ဖဲ ၁၁. ၈. ၂၀၁၁နံၤ ပပှၤဒးစဲးပံးဒုၣ်ဒါ ဖဲကွံၣ်လံၤဒီးတဘျီကျဲဘၣ်စၢၤတဘျီ တၢ်ဘၣ်ဒိတသ့ၣ်ညါ.

On 16-8, our troops wounded 2 BGF soldiers.

သုးက့(၇)

ဖဲ ၁၆.၈.၂၀၁၁ နံၤ BGF (၁၀၁၅)ဘၣ်ဒိဒီးပစဲးပံး(၂)၇ၤဖဲချၢၣ်ခိၣ်.

On 18-8, our troops wounded one and killed one enemy soldiers at Hkopawkee.

သုးက့(၇)

ဖဲ ၁၈.၈.၂၀၁၁ နံၤ ပပုၤဒဲးစဲးပြဲးဒုၣ်ဒါဖဲယိၣ်ဖီခံ ဒုၣ်ဒါသံတဂၤ ဘၣ်ဒိတဂၤ

----- <> -----